

ပင်ရင်းမှနှုတ်ယူပေးသွင်းသည့်အခွန် (Withholding Tax - WHT)

အကြောင်းသိကောင်းစရာများ

- ၁။ ပင်ရင်းမှနှုတ်ယူပေးသွင်းသည့်အခွန်(WHT)ဆိုသည်မှာ ငွေထုတ်ပေးရန်တာဝန်ရှိသူက ငွေထုတ်ပေးချိန်၌ ကျသင့်အခွန်ကို သတ်မှတ်ထားသည့်နှုန်းဖြင့်နှုတ်ယူ၍ သက်ဆိုင်ရာအခွန်ရုံးသို့ လွှဲပြောင်းပေးသွင်းသည့်ဝင်ငွေခွန် ဖြစ်ပါသည်။
- ၂။ ပင်ရင်းမှနှုတ်ယူပေးသွင်းသည့်အခွန်(WHT)သည် ကြိုတင်ဝင်ငွေခွန်သာဖြစ်ပြီး သီးခြားအခွန်အမျိုးအစားတစ်ရပ်မဟုတ်ဘဲ ဝင်ငွေခွန်၏အစိတ်အပိုင်းတစ်ခုသာဖြစ်ပါသည်။
- ၃။ နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်များ လွတ်ကင်းမှုမရှိစေဘဲ အချိန်နှင့်တစ်ပြေးညီ အပြည့်အဝ ကောက်ခံရရှိရေးအတွက် ပေးချေငွေတစ်ရပ်ပေါ်ပေါက်တိုင်း ငွေထုတ်ပေးရန် တာဝန်ရှိသူက ပေးချေငွေအပေါ် ဥပဒေနှင့်အညီ နှုတ်ယူပေးသွင်းခြင်းသာ ဖြစ်ပါသည်။
- ၄။ လစာခေါင်းစဉ်နှင့်အကျိုးဝင်သောငွေတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်၌ ထုတ်ပေးငွေမှ ကျသင့်သည့်အခွန်ကို ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါ အခွန်နှုန်းဖြင့် တွက်ချက်နှုတ်ယူပေးသွင်းရပါမည်။
- ၅။ လစာခေါင်းစဉ်မှအပ အောက်ပါပေးချေငွေအမျိုးအစားများအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၄၇/၂၀၁၈ အရ သတ်မှတ်ရာခိုင်နှုန်းဖြင့် တွက်ချက်နှုတ်ယူပေးသွင်းရပါမည်-
 - (က) ပြည်ပနေနိုင်ငံခြားသားအား ပေးချေရသည့် အတိုးပေးငွေဖြစ်ပါက - ၁၅ %
 - (ခ) လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုခြင်းအတွက် ပေးချေငွေဖြစ်ပါက -

ပြည်တွင်းနေနိုင်ငံသား/ နိုင်ငံခြားသား	-	၁၀ %
ပြည်ပနေနိုင်ငံခြားသား	-	၁၅ %
 - (ဂ) ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ အစိုးရအဖွဲ့များ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာရေးအဖွဲ့များက တင်ဒါစနစ်၊ လေလံစနစ်၊ ဈေးပြိုင်ခေါ်ယူသည့်စနစ်၊ အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်းပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ပေးချေခြင်းဖြစ်ပါက -

ပြည်တွင်းနေနိုင်ငံသား/ နိုင်ငံခြားသား	-	၂ %
ပြည်ပနေနိုင်ငံခြားသား	-	၂.၅ %
 - (ဃ) တစ်ဦးချင်းပုဂ္ဂိုလ်မဟုတ်သည့် အဖွဲ့အစည်းများ၊ နိုင်ငံတော်နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများက ကန်ထရိုက်စာချုပ်၊ သဘောတူစာချုပ်၊

အခြားစနစ်တစ်ခုဖြင့် နိုင်ငံတော်အတွင်းပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်
ပေးခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ပေးချေခြင်းဖြစ်ပါက-
ပြည်ပနေနိုင်ငံခြားသား - ၂.၅ %

- ၆။ အမှတ်စဉ် ၅။(ဂ)ပါ ပေးချေငွေဖြစ်ပါက နှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေ ကျပ် ၁၀ သိန်းအထိ ဖြစ်လျှင်(WHT)နုတ်ယူပေးသွင်းရန် မလိုအပ်ပါ။ စုစုပေါင်းပေးချေငွေ ကျပ် ၁၀ သိန်းထက်ကျော် သည့် ပေးချေငွေဖြစ်ပါက နုတ်ယူထားသော ငွေအားလုံးကို နုတ်ယူသူသည် ထိုသို့နုတ်ယူထားသည့် နေ့မှ ၁၅ ရက်အတွင်း နုတ်ယူခြင်းခံရသူ၏ အမည်/ လုပ်ငန်းအမည်ဖြင့် ပေးသွင်းရပါမည်။ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်ကို သတ်မှတ်ထားသည့်နေ့အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက ပျက်ကွက်သောပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နောက်ကျပေးဆောင်ခြင်းအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရပါမည်။
- ၇။ အခွန်ထမ်းဆောင်ရသူများအနေဖြင့် အခွန်များကို ကြိုတင်ပေးဆောင်ခဲ့ရခြင်းဖြစ်၍ အခွန်စည်းကြပ် မှုပြုသည့်အခါ ထပ်မံပေးဆောင်ရသည့်အခွန်ကိုသာ ပေးဆောင်ရန်ဖြစ်သောကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ လုပ်ငန်းမှဆုံးရှုံးငွေပေါ်ပေါက်ပါကလည်း ပြန်အမ်းငွေ ရရှိနိုင်မည်ဖြစ်ပါသည်။
- ၈။ ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်(WHT)နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ပြည်တွင်း အခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင် ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန